

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၂-၀၉

ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၃၊ စည်းမျဉ်းခွဲ (က) အရ သက်ဆိုင်ရာအခွန်ရုံး၏ ဘဏ်စာရင်းသို့
အခွန်လွှဲပြောင်းပေးသွင်းပေးရန် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများက
သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားစာ

စာအမှတ်၊ -----

ရက်စွဲ၊ -----

သို့

မန်နေဂျာ

-----ဘဏ်

-----မြို့

အမှတ် -----၊ -----လမ်း၊ -----ရပ်ကွက်၊ -----

မြို့နယ်၊ -----မြို့ရိုး ----- အဖွဲ့အစည်း၏ -----ခု၊

ဘဏ္ဍာရေးနှစ်အတွက်၊ စီမံကိန်းပါလျာထားချက်အရ တစ်လျှမ်းမျှ ကုန်စည်ရောင်းရငွေ/ ဝန်ဆောင်မှုရငွေ ()

အပေါ် ကျသင့်အခွန် ကျပ် ----- (စာဖြင့်) -----ကျပ်တိတိကို

ကျွန်ုပ်တို့အဖွဲ့အစည်း၏ ငွေစာရင်းအမှတ် -----မှ ပြည်တွင်းအခွန်များဦးစီးဌာန -----

ရုံးအတွက်ဖွင့်ထားသော ငွေစာရင်းအမှတ်----- သို့ လွှဲပြောင်းပေးသွင်းပေးပါရန် ညှိနှိုင်း အကြောင်းကြား

ပါသည်။

ရုံးတံဆိပ်

လက်မှတ်၊ -----

အမည် ၊ -----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ -----

ရာထူး ၊ -----

ဌာန/ အဖွဲ့အစည်း၊ -----

မိတ္တူကို

-----အခွန်ရုံးသို့ သိသာပါရန် ပေးပို့ပါသည်။